

နတ်ကတော် နှ၊ <nat g-daw> ①神婆 ②在戏剧、木偶戏中
第一天晚上演出的宫女

နတ်ကနား နှ၊ <nat k-na:> 敬神时搭的棚子

နတ်ကနားပေး က၊ <nat k-na: pei:> 搭棚子敬神

နတ်ကနားပွဲ နှ၊ <nat k-na: bwe:> 敬神会, 祭礼

နတ်ကိုး က၊ <nat ko:> 祭神, 敬神

နတ်ကောက် I နှ၊ <nat kaut> ①一种野生稻Oryza Sativa,
Linn ②麦子 II က၊ <nat kaut> (迷信)神婆等下神
时说神仙喜欢某妇女收她
为神妻

နတ်ကပ် က၊ <nat kat> 神仙
保佑

နတ်ကျ က၊ <nat kya> 神附
身: တကိုယ်လုံး ~ သလိုတုန်နေ
၈။ 像神附身似的全身抖
动着。

နတ်ကြီး က၊ <nat kyi:> (迷信)
神灵非常厉害

နတ်ကြမ်း က၊ <nat kyan:> =
နတ်ကြီး

နတ်ကွန်း နှ၊ <nat kun:> 神殿,
神龛

နတ်ကွပ် နှ၊ <nat kut> 只有一个
个睾丸的人, (只有一个睾丸的)隐睾症

နတ်ချင်း နှ၊ <nat khyin:> 颂神歌

နတ်ချည်လွင့် က၊ <nat khyi lwín> 丝状物在空中飘(迷信
者认为这是特别的征兆)

နတ်ငှက်ပျော နှ၊ <nat hng-pyaw:> 【植】天蕉 Musa glauca
Roxb

နတ်ပေါး နှ၊ <nat z-ba:> ①一种野生稻(粮食不足时采
食) Oryza sativa, Linn ②宽叶稻 Oryza Latifolia

နတ်စာ နှ၊ <nat sa> ①祭神食品 ②姻缘

နတ်စား က၊ <nat sa:> 一家人同吃祭神后的食品

နတ်စက်လ က၊ <nat set la> (古)缅甸四月

နတ်စင် နှ၊ <nat sin> = နတ်ကွန်း

နတ်စည် နှ၊ <nat si> 神鼓

နတ်စိမ်း နှ၊ <nat sein:> 冤鬼, 恶死鬼, 屈死鬼

နတ်စိမ်းနတ်ဝါး နှ၊ <nat sein: nat wa:> = နတ်စိမ်း

နတ်ဆိုး နှ၊ <nat hso:> 恶神, 凶神

နတ်ညှင်း နှ၊ <nat hnyin:> 蝉, 知了

နတ်တူးတွင်း နှ၊ <nat tu: dwin:> 天然水井

နတ်တော် နှ၊ <n-daw> 缅甸九月

နတ်တော်ပဲ နှ၊ <n-daw be:> 眉豆 Vigna catiang Typica

နတ်တင် က၊ <nat tin> ①(以食品、衣物、花卉等)供神, 祭神

②(赌博或竞赛时)不算数: အရင်ဟာမှာနတ်သာတင်လိုက်ပေ
အိုးတော့။ 以前的就不算了。

နတ်တိုင်သံ နှ၊ <nat tain dhan> 敬神诗

နတ္ထိ က၊ <nat hti> [巴]空, 没有: အဝတ်မပါ၊ ဗလာ ~ ။ 赤
身露体。

နတ်ထင်း နှ၊ <nat htin:> 【植】雪松 Pinus Deodara

နတ်ထိန်း နှ၊ <nat htein:> 神婆, 女巫, 服侍神的人

နတ်ဒေဝါ နှ၊ <nat dei wa> 神

နတ်ဝိုး နှ၊ <nat do:> 迎神或祭神时演奏的乐曲

နတ်နေ နှ၊ <nat nei> (占卜)表示某日神在某个方位

နတ်နေကိုင်း နှ၊ <nat nei gain:> ① = ခေါင်ကိုင်း ②(喻)首长,
可尊敬的人

နတ်နိုးလ နှ၊ <nat no: la> (古)缅甸历八月

နတ်နန်း နှ၊ <nat nan:> ① = နတ်ကွန်း ②(喻)妓院

နတ်ပသ က၊ <nat pa' tha> 供神, 祭神

နတ်ပုဇော် က၊ <nat pu zaw> 供神, 祭神, ~ ပဲ့ 祭神节

နတ်ပူး က၊ <nat pu:> 神附身

နတ်ပိုး နှ၊ <nat po:> = ပိုးတောင်းတဲ

နတ်ပေါက် နှ၊ <nat paut> 椰子内果皮(角质硬壳)上胚发
芽的部位(饮椰汁时可以从此处钻孔)

နတ်ပန်း နှ၊ <nat pan:> ①【植】樾爵床 Justicia decussata
Roxb ②泛指红色的花

နတ်ပန်းဆော် က၊ <nat pan: hsaw> (花生等)开始开花

နတ်ပျက် နှ၊ <nat pyet> 恶神

နတ်ပြ က၊ <nat pya> 把准备剃度的少年带到神龛前求
神保佑

နတ်ပြက် နှ၊ <nat pyet> 戏、木偶剧中扮演神的丑角

နတ်ပြည် နှ၊ <nat pyi> 仙境

နတ်ပြည်ခြောက်ထပ် နှ၊ <nat pyi khyaut htat> 【佛】六重天,
六欲天, 即: စတုမဟာရာဇ် 四天王天၊ တာဝတိံသာ 忉利天
၊ ယာမာ 夜摩天၊ တုသိတာ 兜率天၊ နိမ္မိဒနရတီ 乐变化天
၊ ပရနိမ္မိတဝသဝတ္တိ 他化自在天

နတ်ပြည်စံ က၊ <nat pyi san> 驾崩, 归天

နတ်ပြည်စံလွန် က၊ <nat pyi san lun> = နတ်ပြည်စံ

နတ်ပြည်ပျော် က၊ <nat pyi pyaw> 薨, 殁

နတ်ပြည်လား က၊ <nat pyi la:> = နတ်ပြည်ပျော်

နတ်ပွဲ နှ၊ <nat pwe:> ①供品(供神的食物) ③供神会, 祭
神会

နတ်ပွယ် က၊ <nat pwe> (古) = နတ်ကိုး

နတ်မမ်းစား က၊ <nat phan: sa:> 着魔

နတ်ဘီလူး နှ၊ <nat b-lu:> 吃人的恶神

နတ်ဘုံ နှ၊ <nat bon> 六欲天, 仙境

နတ်ဘုံနတ်နန်း နှ၊ <nat bon nat nan:> = နတ်ဘုံ

နတ်မိမယ် နှ၊ <nat mi' me> 天仙, 仙女

